

ခါးချင်တုပ်(တုတ်) က၊ <kha gyin tout> 大红蚁咬: ~ လို့တ မျက်နှာလုံးပူးရောင်နေတယ်။ 被大红蚁咬得脸都肿了。

ခါးချင်ထုပ် န၊ <kha gyin dout> 红蚁窝

ခါးချင်နီ န၊ <kha gyin ni>【动】红蚁

ခါးချင်အုံ န၊ <kha-gyin on> = ခါးချင်ထုပ်

ခါး ဝါ <kha za'> 用于动词之后表示“刚……的时候”  
 如: ပေါ် ~ 刚上市时 / နိုး ~ 刚睡醒时

ခါးတော်မိ ကဝါ <kha daw hmi> 适时,及时, 临近节日; 赶时髦

ခါးတင်က ကဝါ <kha din ga'> = ခါးတင်က

ခါးတောင် န၊ <kha daun> 鹧鸪的翅膀; 鹧鸪翅膀状物

ခါးတိုင်း န၊ <kha dain:> 平时,日常,经常; ယနေ့သူတို့နှစ်ယောက် ~ နှင့်မတူစကားများနေကြ၏။ 他们两人一反常态吵起架来。

ခါးတိန်ညှင် န၊ <kha tein nyin / kha t-nyin>【动】(鹧鸪) 四子

ခါးတွက် ကါ <kha twet> ①抖掉,抖落 ②撞开; သူ့အနား ကလူကိုတံတောင်ဖြင့် ~ လိုက်သည်။ 他用胳膊肘撞开身旁的人。

ခါးတွင်က ကဝါ <kha dwin ga'> (口)最近,不久之前

ခါးတွပ်မြို့ န၊ <kha tun myo'> 喀士穆(苏丹首都)

ခါးနာ န၊ <kha na> [印] 饭: ~ တလုတ်-တလုတ် / ~ နိုင်း: 没有吃的,挨饿

ခါးပြောက် န၊ <kha byaut>【动】鹧鸪,斑翅山鹑,斑鸠

... ခါးမှ ... ရော သ၊ <kha hma'...yaw:> .....就.....吧, ပျက်ခါးပျက်ရောအခမ်းပြင်ကြည့်မယ်။ 坏就坏了吧! 我来修修看。

ခါးရီ န၊ <kha ri> (巴)一次能装四缅甸谷物的量器

ခါးရစ် န၊ <kha yit>【动】缅甸雉白鹇 *Gennaeus lineatus* (Vig)

ခါးရမ်း ကါ <kha yan:> 摇动; ဦးခေါင်း. ~ သည်။ 摇头(表示反对或拒绝)。

ခါးလာ န၊ <kha la> [印] 姨母

ခါးလီ ကါ <kha li> [印] 空,光; 白费,徒劳; ရေပူ ~ ဖြစ်သွားပြီ။ 水壶空了。 / ~ ကားလာမှတက်ကြဉ်။ 等来了空车再上吧!

ခါးလိကျ ကါ <kha li kya'> 一贫如洗

ခါးလိပြောင် နဝါ <kha li pyaun> 精光,一扫而光

ခါးလည် န၊ <kha le> ①一周,一圈 ③年,周岁; နှစ် ~ သား 两周岁的男孩。

ခါးလည်ခါကျူး ကဝါ <kha le kha gyu:> 过了一年以后, 时间长久

ခါးသမယ န၊ <kha th- m- ya'> 时候,时刻

ခါးသာ န၊ <kha tha> 古代一种细布

ခါး I န၊ <kha:> ①腰: ~ ညောင်းသည်။ 腰酸。 ③(喻) 衣物,衣着: ဝမ်းလည်းဝ ~ လည်းလှ။ 丰衣足食 ④中部,腰部, 腰间: ~ ထဲကငွေစက်အနည်းငယ်ထုတ်၍ 从腰间取出一点碎银来…… II ကါ <kha:> 令人厌恶,不堪入耳: နား ~ လှ၏။ 不堪入耳。 III နဝါ <kha:> 味苦

ခါးကောက် န၊ <kh- kaut> = တံကောက်

ခါးကိုက် ကါ <kha: kait> 腰痛

ခါးကိုင်း ကါ <kha: kain:> 驼背,弯腰驼背: လက်နှစ်ဘက်ကို နောက်ပစ်လျက် ~ ပြီးရပ်နေ၏။ 背着手略弯着腰站着。

ခါးကုန်း နဝါ <kha: kon:> 驼背; ~ သောအဘိုးအိုကြီး 驼背的老大爷

ခါးကျိုး ကါ <kha: kyo:> 半途而废; ကုန်ကြမ်းမရလို့လုပ်ငန်း ဟာတဝက်တပျက်နဲ့ ~ သွားရတယ်။ 由于没有原料,只得半途而废了。

ခါးကြားညှပ် ကါ <kha: gya: hnyat> (把某物) 掖在腰间, (把某物)掖在腰际筒裙边

ခါးကြိုး န၊ <kha: gyo:> 腰带,裤带,裙带

ခါးကြောင် န၊ <kha: gyaun> 腰部的黥墨

ခါးခါး ကဝါ <kha: ga:> 很苦; ကော်ဖီကို ~ မပျော်ပါနဲ့။ 别把咖啡冲得太酸了。

ခါးခါးတောက်တောက် ကဝါ <kha: ga: taut taut> ①断然地, 狠心地,生硬地(说): မပေးဘူးလို့ကျယ် ~ ငြင်းတယ်။ 我断然拒绝说: “不给!” ②极苦: ဒီအသီးစားလို့မကောင်းဘူး ~ ကြီး။ 这瓜齁苦的,不好吃。

ခါးခါးသီးသီး ကဝါ <kha: ga: tht: dhi:> 断然,无情地,刻薄: ~ ပြောသည်။ 刻薄地说。 / ~ ဆန့်ကျင်သည်။ 坚决反对。 / ~ ငြင်းပယ်သည်။ 断然拒绝。

ခါးချဲ့ နဝါ <kh- khye'> = ခါးချည်

ခါးချို န၊ <kh- khyo>【解】后腰

ခါးချိုး ကါ <kha: khyo:> ①工作努力,埋头苦干: အလုပ်ကို ~ ပြီးလုပ်စမ်းပါ။ 干活要埋头苦干。 / ဒီကောင်လေးအလုပ် လုပ်ယင်ဘယ်တော့မှခါးမချိုးဘူး။ 这孩子干活从不下功夫。 ②工作半途而废 ③(缅甸制咸鱼的一道工序)将撒上盐的鱼用叉子或钉齿挑起,使咸味浸入

ခါးချိုးသေနတ် န၊ <kha: khyo: th-nat> 枪筒能摺后装弹的: 后膛枪, 如: 汽枪、双筒枪等。

ခါးချိုင့် န၊ <kha: khyain' / kh- gyain'> = ခါးချို

ခါးချည် I နဝါ <kh- khyi' / kh- gyi'> (腰)无力,腰软 II န၊ <kh- khyi' / kh- gyi'> 力气小的人, 体弱者: ညိုကထွား ကျိုင်းသလောက်အစ်ကိုလုပ်သူက ~ ကလေး။ 弟弟那么强壮, 哥哥却弱不禁风。

ခါးချပ် န၊ <kha: khyat / kh- khyat> ①古代缅甸妇女的一种装束, 即齐腰穿筒裙 ②古代缅甸不需缝合的女筒裙